



ထေရဝါဒပုဒ္ဓဒေသနာနှင့် ဂိပ္ပသနာပြန့်ဘွားရေးအယ်း



NEW APPROACH TO BUDDHA DESANA

ပုဒ္ဓဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

ဗုဒ္ဓဝင်(၂၄)

၁၁၀

၂၀၁၀-ခုနှစ်၊ ဧပြီလ ၁၁-ရက်
အကြံမြိမ်(၃၀)မြောက်၊ ပုဒ္ဓဒေသနာသင်တန်း
ရှင်သာမကော်မန်၊ အာဏာနည်လမ်း၊ ရန်ကုန်မြို့တွင်
ဟောကြားသောတရားတော်

ဦးဇွဲးဓော်

(မဟာသူရမြို့ကတိကစ္စ)

ပရောဂါနရာယက၊ ထေရဝါဒပုဒ္ဓဒေသနာနှင့် ပိပဿာပြန့်ဘွားရေးအယ်း
တွေဖက်ဌာနမြို့ (ပြမ်း)၊ နိုင်ငံတော်ပရိယုံးတာသနာတူတာသို့၏ မွန်လေး

ဗုဒ္ဓဒေသနာဂါရိ စနစ်သီခြုံပြုလေ့ရှာခြင်း

တာစဉ် - ၂၄

၁၁၀

၂၀၁၀ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊
ရန်ကုန်မြို့၊ အာဇာနည်လမ်း၊ ရှင်သာမကော်မာန်၌
အကြိမ် (၃၀)မြောက် ဗုဒ္ဓဒေသနာသင်တန်းတွင်
ဟောကြားသောတရားတော်

ဒီးဇွဲးဒောင်

(မဟာသုဒ္ဓဘဏ်တိကမာဂ)

ထောရပါဒဗ္ဗာဒ္ဓဒေသနာနှင့် စိပ်သုနာပြန်ပြုးရေးအသင်း
တွဲဖက်ရှာနှုန်း၊ နိုင်းတော်ပို့ယွှေ့သုသနန္တတက္ကသိုလ်မွဦးလေး၊

အခု လေ့လာထားတဲ့ အကြောင်းအရာတွေက ဘဝအကြောင်း၊
အခုလက်ရှိ ရရှိထားတဲ့ ဘဝနဲ့ပတ်သက်ရှိ ဘဝဆိုတာဟာ ဘယ်ပုံဘယ်
နည်း တည်ရှိနေတယ်။ ဘဝ၏ကိစ္စအသီးသီး ဘယ်ပုံဘယ်နည်း အလုပ်
လုပ်နေတယ်။ အဲဒီအကြောင်းအရာတွေကို ဘူးရှင်ဟောကြားတဲ့
ဒေသနာတော်မှာ ဖော်ပြထားပါတယ်။ ဒီဘဝနဲ့ပတ်သက်လို့ အကျဉ်းချုပ်
အားဖြင့် သဘောပေါက်အောင် ရှင်းပြထားတာပါ။ အခုလေ့လာခဲ့တဲ့
စက်(၃)မျိုး၊ ဝင့်(၃)ပါး၊ အဲဒီ ဝင့်(၃)ပါးခေါ်တဲ့ စက်(၃)ခု လည်ခြင်းသည်
ဘဝ၏ကိစ္စကို ဆောင်ရွက်နေတာပါ။ အဲဒီလို့ စက်(၃)ခု လည်တဲ့သဘော၊
စက်(၃)ခုကို မြန်မာတို့အသုံး၊ ဝင့်(၃)ပါး၊ အဲဒီဝင့်(၃)ပါးက ဝိပါကဝင့်
ကိုလေသဝင့်၊ ကမွာဝင့်။ အဲဒီ ဝင့်(၃)ပါး၊ စက်(၃)ခု လည်နေခြင်းသည်
ဘဝကို ပုံဖော်ပေးတာပါ။

ဝင့် = စက်

စက်(၃)မျိုး၊ အဲဒီ စက်(၃)မျိုး လည်နေလို့ ဘဝစက် လည်တာ။
အဲဒီဘဝစက် လည်နေတာဟာ စွမ်းအားများနှင့်လည်တာ။ အဲဒီ စွမ်းအား
တွေ့ဆိုတာကို သေသေချာချာ သဘောပေါက်ဖို့၊ အဲဒီမှာ ရှပ်စွမ်းအား၊
နာမ်စွမ်းအား၊ အဲဒီ(၂)ပါးဟာ သိလွယ်ပါတယ်။ နောက်ဆုံးကိစ္စက ကံ
စွမ်းအား။ အဲဒီ စွမ်းအား(၃)ပါးနဲ့ ဘဝစက် လည်နေတာ။ ဘဝစက်
လည်တော့ အဲဒီ လည်တဲ့စက်(၃)မျိုး၊ ဝိပါကစက်၊ ကိုလေသစက်၊ ကမွာ
စက်။ အဲဒီ(၃)မျိုး လည်တဲ့ သဘော၊ ကမွာဝင့်လို့ခေါ်တဲ့စက်။ အဲဒီကမွာဝင့်
လည်လို့ ကမွာသတ္တိ ထွက်လာတယ်။ အဲဒီကမွာသတ္တိကို ကံစွမ်းအား ခေါ်

တယ်။ အဲဒီကံစွမ်းအားခေါ်တဲ့ ကမ္မသတ္တိတွေဟာ ထွက်လာပြီးလျှင် ခန္ဓာမှာ စုဝေးနေတယ်။ ကံတွေထုတ်လုပ်တဲ့ ဝဋ်(၃)ပါးလည်နေတဲ့ ခန္ဓာမှာ ကံစွမ်းအားတွေ စုဝေးနေပါတယ်။ အဲဒီ ကံစွမ်းအားများ ထွက်ပေါ်လာတာသည် ဒီဝဋ်(၃)ပါး လည်တဲ့တဲ့က ကမ္မဝန့်က ကံစွမ်းအား ထုတ်ပေးတာပါ။ ကမ္မဝန့်မှာ အလုပ်လုပ်တဲ့ ကံ(၃)ပါး၊ မနောကံ၊ ဝစီကံ၊ ကာယကံ၊ ဒီကံ(၃)ပါး လုပ်ပါတယ်။ အဲဒီ ကံ(၃)ပါး လုပ်တဲ့အခါမှာ သိရမယ့်အချက်က ဝစီကံ၊ ကာယကံတို့ ဖြစ်ပေါ်လာတာကိုက မနောကံ က ဆောင်ရွက်ပေးတော့ မနောကံ၏စွမ်းအားနဲ့ပဲ ဝစီကံလည်း ဖြစ်တယ်။ ပြီးတော့ ကာယကံလည်းဖြစ်တယ်။ အဲဒီ မနောကံ၏စွမ်းအား၊ မနောကံဆိုတဲ့အလုပ်က ထွက်ပေါ်လာတဲ့စွမ်းအား၊ ကမ္မသတ္တိ။ အဲဒီ ကမ္မသတ္တိတွေကံတွေ ဒီခန္ဓာမှာ ကမ္မသတ္တိတွေက ဝန်းရုံနေတာ။ အဲဒီ မနောကံဆိုတဲ့ မနောကံ အလုပ်လုပ်တာ။ မနောကံ အလုပ်လုပ်တဲ့အခါကျတော့ စိတ်ဆိုသောစိတ်ထဲမှာပါတဲ့ စွဲဆော်မှုစေတနာ၊ အဲဒီ မနောကမ္မဖြစ်အောင်၊ မနောကံလည်အောင် လုပ်ပေးတဲ့နေရာမှာ အဲဒီ မနောဆိုတဲ့ထဲမှာပါနေတဲ့ စေတနာဆိုတဲ့ စေတသိက်လေးက စွဲဆော်မှုကို လုပ်တယ်။ အဲဒီ စွဲဆော်မှုကိုလုပ်နေတဲ့ စေတနာ၏စွမ်းအားသည် မနောကံကို ဖြစ်မြောက်စေတယ်။ အဲဒီ စေတနာအားနဲ့ မနောကမ္မ၊ စေတနာအားနဲ့ မနောကံစက်က ကမ္မဝန့်လည်တာ။ အဲဒီဟာသည် စက်လည်တာပါ။

အဲဒီမှာ သေသေချာချာ စဉ်းစား၊ ကမ္မဝန့်ကို ဖြစ်ပေါ်အောင်က စေတနာစွမ်းအားက စွဲဆော်ပေးလို့ စက်ကလည်တယ်။ အဲဒီစက်လည်

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

တယ်ဆိုတဲ့သဘောက အလုပ်လုပ်တာပါ။ စက်လည်တာသည် အလုပ်
လုပ်တာ။ အဲဒီအလုပ်လုပ်ခြင်းကိုပဲ ပါဋ္ဌလို သခ္ပါရာ။ စက်လည်ခြင်း၊ အလုပ်
လုပ်ခြင်းကို သခ္ပါရာ။ အဲဒီအဓိပ္ပာယ်လေးတွေ ပေါက်ရောက်အောင် ဉာဏ်
နှစ်ဦးစားပါ။ အဲဒီသဘောကို သေသေချာချာသိဖို့။

အဲဒီစက်လည်တဲ့သဘော၊ လည်နေတဲ့စက်က၊ ကမ္မဝင့်ကလည်း
စက်လည်ရတယ်။ ပြီးတော့ ကိုလေသဝင့်ကလည်း စက်လည်ရတယ်။
ပြီးတော့ ဝိပါကဝင့်ကလည်း စက်လည်ရတယ်။ အဲဒီစက်(ရ)ပါး၊ စက်
(ရ)ခု၊ ဝိပါကဝင့်၊ ကိုလေသဝင့်၊ ကမ္မဝင့်ဆိုတဲ့ စက်(ရ)ခုစလုံး လည်တာ။
စက်(ရ)ခုစလုံး လည်တာပါ။ အဲဒီစက် (ရ)ခုစလုံးလည်တဲ့အခါမှာ စေတ
နာက စက်(ရ)ခုစလုံးလည်အောင် စွဲဆော်တို့က်တွန်းပေးတာပါ။ အဲဒီ
တော့ ဝင့်(ရ)ပါးစလုံးလည်အောင် စေတနာ တို့က်တွန်းပေးတာပါ။ စိတ်
ထဲမှာပါတဲ့ သိအား၊ မှတ်အား၊ ခံစားအားတွေ ထွက်လာအောင် စေတနာ
က စွဲဆော်တို့က်တွန်းပေးတယ်။ သိအား၊ မှတ်အား၊ ခံစားအားတွေ၊
စိတ်စွမ်းအားတွေ။ အဲဒီ စိတ်စွမ်းအားတွေ ဖြစ်ပေါ်လာအောင် စေတနာ
က တို့က်တွန်းပေးတယ်။ အဲဒီ စေတနာက တို့က်တွန်းပေးတော့ စက်
လည်တယ်။

အဲဒီစက်လည်တာကို သခ္ပါရာ။

အဲဒီစက်လည်တဲ့အခါမှာ သေသေချာချာ သဘောပေါက်အောင်
ကြည့်ရမယ့်အချက်က ပထမဦးဆုံးလည်တဲ့ ဝိပါကဆိုတဲ့စက်၊ ဝိပါကဝင့်
ဆိုတဲ့စက် လည်တယ်။ ဝိပါကစက် လည်တယ်ဆိုတာ မြင်ကိစ္စ၊ ကြားကိစ္စ၊
အနံကိစ္စ၊ အရသာကိစ္စ၊ အတွေကိစ္စဆိုတဲ့ ကိစ္စတွေကို အလုပ်လုပ်ပေး

တာပါ။ ဝိပါကစက်က အလုပ်လုပ်ပေးတာ။ အဲဒီ ဝိပါကရဲ့ သဘောကို သေသေချာချာ နားလည်အောင် စဉ်းစားပါ။ ဝိပါက အလုပ်လုပ်လိုက်လို့ မြင်သောရှုပါရုံကို သိတဲ့စိတ်၊ အသံကို သိတဲ့စိတ်၊ အနဲ့ကို သိတဲ့စိတ်၊ အရသာကို သိတဲ့စိတ်၊ အတွက် သိတဲ့စိတ်။ အဲဒီစိတ်တွေ ထွက်ပေါ်လာတာ။ စိတ်က နာမ်ဓာတ်။ အဲဒီမှာ သေသေချာချာ နှလုံးသွင်း။ အဲဒီ မြင်သိစိတ်ကလေးတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတယ်။

အခုလို ပြောတဲ့အခါ အသံလေးတွေကို သိတဲ့စိတ်၊ ကြားသိစိတ် ကလေးတွေ တစ်ခုက်ပြီးတစ်ခုက် ဖြစ်နေပါတယ်။ အဲဒါကို သေသေချာ ချာ နားလည်အောင် စဉ်းစား။ အဲဒီလို ကြားသိစိတ်ကလေးတွေ ဖြစ်နေတဲ့စက်ကို ဝိပါကစက်။ အဲဒီ ဝိပါကစက်မှာ လည်အောင်လုပ်ပေးတဲ့ စေတနာ။ စေတနာက တိုက်တွန်းပေးလို လည်မှုကို သူ့ခါရာ။ လည်ခြင်းကို သူ့ခါရာ။ အဲဒီစက်လည်လိုက်တော့ မြင်ခြင်း ကြားခြင်းတိုကို အမို့ပွာယ်ပြန်ရတဲ့စက်က နောက်ကဆက်ပြီး အလုပ်လုပ်တယ်။ အဲဒီစက်ကို ကိုလေသစက်၊ ကိုလေသဝင့်။ အဲဒီ ကိုလေသဝင့်မှာ အလုပ်လုပ်တဲ့စိတ်ကိုတော့ အတွင်းစိတ်၊ မနောဝိညာက်။ အတွင်းစိတ်၊ မနောဝိညာက်က မြင်တဲ့ အဆင်းကို အမို့ပွာယ်ပေါ်အောင် လုပ်တယ်။ ကြားတဲ့အသံကို အမို့ပွာယ်ပေါ်အောင် လုပ်တယ်။ အဲဒီ လုပ်နေတဲ့စိတ်က မနောဝိညာက်က လုပ်တယ်။ အခု လေ့လာခဲ့တဲ့အထဲမှာ အဲဒီလို အမို့ပွာယ်ဖော်နှင့်တာဟာ မှတ်ထားတဲ့ အမှတ်သညာတွေ၊ စွဲနေတဲ့ အစွဲဥပါဒီနှင့်မှတ်တမ်းကြီးကို အခြေပြုပြီးတော့ ဒီမနောဝိညာက်က အမို့ပွာယ်တွေ ပြန်ပေးတယ်။ အဲဒါကို သေသေချာချာစဉ်းစား။ အဲဒီတော့ အခုသိရမယ့်အချက်က

ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေအောင်)

ဝိပါကစက် လည်ပြီးမှ ဘယ်စက်က လည်တာတုန်း၊ ကိုလေသစက်က လည်ရတာ။ ဝိပါကစက်မလည်လျှင် ကိုလေသစက်ကလည်း မလည်ဘူး။ ဒီကိုလေသစက်က အဓိပ္ပာယ်တွေ ပြန်ပေးလိုက်တဲ့အခါကျတော့ ကောင်းတဲ့အဓိပ္ပာယ် ပြန်ပေးတာ ရှိတယ်။ ကောင်းတဲ့အဓိပ္ပာယ် ပြန်ပေးတော့ ကြိုက်တယ်ဆိုတဲ့အလုပ်ကို လုပ်တယ်။ မကောင်းတဲ့အဓိပ္ပာယ် ပြန်ပေးလိုက်တော့ မကြိုက်ဘူးဆိုတဲ့ အလုပ်ကို လုပ်တယ်။ ကြိုက်တယ်ဆိုတဲ့အလုပ်၊ မကြိုက်ဘူးဆိုတဲ့ အလုပ် တွေ လုပ်တဲ့အလုပ်ကိုတော့ ကမ္မဝင်။ အဲဒီကမ္မဝင်ဆိုတဲ့ ကမ္မစက်က အလုပ်တွေ လုပ်တယ်။ သူလည်းပဲ မနောဝိညာဏ်က လုပ်တယ်။ အဲဒီ မနောဝိညာဏ်က အလုပ်တွေလုပ်တော့ ဒီစက်(ရ)စက်စလုံး အလုပ် လုပ်နိုင်အောင် စွဲဆော်တိုက်တွေန်းပေးတဲ့ စွမ်းအားက စေတနာ။

စေတနာ စွဲဆော်တိုက်တွေန်းပေးလို့ ဝင်(ရ)ပါးစလုံး လည်တယ်။ လည်တဲ့အခါ ပထမဦးဆုံး လည်တဲ့စက်က ဝိပါက။ ဒုတိယက ကိုလေသာ တတိယက ကမ္မ။ ရွှေကရှိတဲ့စက်ကလည်မှ နောက်ကရှိတဲ့စက်က ဆက် ၍ဆက်၍လည်တယ်။ စက်(ရ)ခုလည်တာ တစ်ခြားစီမဟုတ်ဘူး။ တစ်ခုနဲ့ တစ်ခု ဆက်နေတယ်။ ဝိပါကစက်လည်လို့ ကိုလေသစက် လည်တယ်။ ကိုလေသစက်လည်လို့ ကမ္မစက်လည်တယ်။ အဲဒီ ကိုလေသစက်နဲ့ ကမ္မ စက်မှာ ဆောင်ရွက်ပေးနေတဲ့ စိတ်ကိုတော့ မနောဝိညာဏ်။ အဲဒီလေး တွေကို သေသေချာချာသိအောင် စဉ်းစား။

အဲဒီစက် (ရ)ခုလုံး လည်အောင်လုပ်ပေးနေတာ ဘယ်သူတုန်း၊ စေတနာ။ လည်နေတာကိုတော့ ဘာခေါ်တုန်း၊ သံ့ရဲ့ လည်အောင်

လုပ်ပေးတာ ဘယ်သူတူန်း၊ စေတနာ။ လည်နေတာကို သီရိရာ။ အဲဒီ သဘောလေးတွေ တစ်ခုစီတစ်ခုစီကို ကွဲကွဲပြားပြား စဉ်းစား။ ကွဲကွဲပြားပြား သိမှု။ ဟောဒီ ဝိပါကဝင့် လည်တဲ့အခါတူန်းက အလုပ်လုပ်နေပုံ၊ ကမ္မဝင့်လည်တော့ အလုပ်လုပ်နေပုံတွေကို သိမှုပါ။ အလုပ်လုပ်နေတယ်ဆိုတာ စက်(၃)ခု လည်နေတာ။ စက်(၃)ခုလည်အောင် စေတနာက စွဲဆော်နေတာပါ။ သို့သော် စက်(၃)ခုမှာ စက်လည်သော လည်ပတ်နှုန်း ရှိပါတယ်။ အဲဒီကို ဉာဏ်ရောက်အောင် စဉ်းစား။ စက်(၃)ခု လည်နေတော့ စက်လည်နေတဲ့ စက်လည်နှုန်း (၃)ခုရှိတယ်။ စက်လည်နှုန်း (၃)ခုရှိတော့ အဲဒီစက်လည်နေတဲ့ စက်(၃)ခုရဲ့ လည်ပုံလည်နည်းကို သေသေချာချာ သိအောင် စဉ်းစား။

ပထမဦးဆုံး လည်တဲ့စက်က ဝိပါကစက်။ ဝိပါကစက် လည်အောင် စေတနာက တိုက်တွန်းပေးတယ်။ စေတနာ တိုက်တွန်းပေးတော့ အဲဒီ ဝိပါကစက်မှာ တိုက်တွန်းပေးတဲ့ စေတနာကြောင့် လည်တဲ့ဟာကို သီရိရာ။ အဲဒီ ဝိပါကစက် လည်အောင်လုပ်ပေးတဲ့ စေတနာ။ လည်ခြင်းက သီရိရာ။ ဝိပါကစက်ထဲမှာ စေတနာနဲ့ သီရိရာ တွဲနေပါတယ်။ စေတနာက စွဲဆော်ပေးတယ်။ သီရိရာက စက်လည်တယ်။ ဝိပါစက်မှာ စေတနာနဲ့ သီရိရာက လည်အောင် စေတနာက တိုက်တွန်းပေးလို့ စက်က သီရိရာအဖြစ်နဲ့ လည်တယ်။

အဲဒီသဘောမှာ ဟောဒီစက်က ဝင်လာသောအဆင်းကို သိအောင် လုပ်ပေးတဲ့အလုပ်။ ဝင်လာသောအသံကို ကြေားအောင်လုပ်ပေး

ဆရာတီးဦးငွေးအောင် (မဟာသွေ့မွှေအောင်)

တဲ့အလုပ်၊ ဝင်လာတဲ့အနဲ့ကို သိအောင်လုပ်ပေးတဲ့အလုပ်၊ ဝင်လာတဲ့အရသာကို သိအောင်လုပ်ပေးတဲ့အလုပ်၊ ဝင်လာတဲ့အတွက်ကို သိအောင်လုပ်ပေးတဲ့အလုပ်။ အဲဒီအလုပ်တွေဖြစ်အောင် လုပ်ပေးတော့ အဲဒီစက်က သိအောင်ပဲ လုပ်ပေးတဲ့အလုပ်။ သိရုံပဲ ဆောင်ရွက်ပေးတော့ စက်က လည်း သိရုံပဲ လည်တယ်။ အဲဒီစက်လည်ပြီးတော့ အဲဒီကရှိတဲ့ ထွက်ပေါ်လာတဲ့ မြင်စိတ်၊ ထွက်ပေါ်လာတဲ့ ကြားစိတ်။ အဲဒီ မြင်စိတ်၊ ကြားစိတ်တွေကို အဓိပ္ပာယ်ပြန်ပေးတဲ့ စိတ်က ကိုလေသဝါမှာ အလုပ်လုပ်တဲ့စိတ်။ အဲဒီစိတ်က မနောဝိဉာဏ်၊ အတွင်းစိတ်။ အဲဒီမှာ သဘာဝကို စဉ်းစား။ မြင်စိတ်ကလေးက အဆင်းသိစိတ်ကို ထုတ်ပေးတာ။ ကြားစိတ်ကလေးက အသံသိစိတ်ကို ထုတ်ပေးတာ။ ထုတ်ပေးတဲ့ အသံ၊ အဆင်းတွေကို အဓိပ္ပာယ်ပြန်ရတာ။ အဓိပ္ပာယ်ပြန်ပေးလိုက်တဲ့ အခါကျတော့ အဲဒီအဆင်း၏ အနေအထား၊ အသံ၏အနေအထား၊ အဓိပ္ပာယ်တွေ သိတယ်။ ကိုလေသစက်ထဲက၊ မနောဝိဉာဏ်က လှည့်ပေးမှာ စေတနာက လှည့်ပေးလိုက်တော့ သူ့ရတွေက အလုပ်လုပ်လို လည်လာတာ။ အဲဒီစကားလုံးလေးတွေကို နားလည်အောင် ပြောရမယ်။

နောက်က လည်တဲ့စက်ကို ကိုလေသစက်။ အဲဒီမှာ စွဲဆော်တိုက်တွေန်းပေးတာက စေတနာပဲ။ ဒါပေါ်မယ့်လို ဒီစက်လည်တဲ့နှုန်း၊ စက်လည်တဲ့နှုန်း၊ သူ့ရလိုတဲ့စကားမှာ ဝိပါကဗျာ စက်လည်တဲ့နှုန်းနဲ့ ကိုလေသမှာ စက်လည်တဲ့နှုန်း၊ နှစ်ခုမတူဘူး။ အဓိပ္ပာယ်ပြန်လိုက်တဲ့ အလုပ်ကျတော့ စက်အရှိန်က ပိုမြင့်လာတယ်။ စက်လည်နှုန်းက ပိုပြီးတော့ မြန်လာတယ်။ မြန်လာတဲ့ သူ့ရကို အဘိသူ့ရလိုခေါ်တယ်။

ဝိပါကစက်တုန်းက လည်တာ ရှိုးရှိုးသခါရ။ အခု ကိုလေသစက်ရောက်
တော့ အဘိသခါရ။ အဘိသခါရဆိုတာ လည်နှုန်းပိုမြန်တယ်။ စေတနာ
အဘိသခါရ။ အဲဒီလို အဓိပ္ပာယ်ပေါ်တော့ ပေါ်လာတဲ့ အဓိပ္ပာယ်တွေ
အတိုင်း ကြိုက်တဲ့အလုပ် မကြိုက်တဲ့အလုပ်တွေကို လုပ်တယ်။ အဲဒီ
ကြိုက်၊ မကြိုက် လုပ်တဲ့ဟာကို ကမ္မဝင်၊ ကမ္မစက်။ ကမ္မစက် ရောက်
တော့လည်းဘဲ အဲဒီမနောဝိသာက်က ဒီလိုအလုပ်လုပ်နိုင်အောင် စက်က
လျည့်ပေးတာ။ စေတနာ၏ တွေ့အားနှင့်ပါ။ အဲဒီတော့ စက်လည်တဲ့နှုန်း
က ပိုမြန်တယ်။ မြန်တော့ သူကိုလည်းပဲ အဘိသခါရ။ အဲဒီ သဘာဝတွေ
ကို နားလည်အောင် စဉ်းစား။ ဝဋ်(ခ)ပါးမှာ တစ်ခုနှင့်တစ်ခု စက်လည်ပဲ
ချင်း မထူးဘူး။ စက်လည်ပဲချင်း မထူးတာကို ဥပမာလေးနဲ့တွဲပြီးတော့
ပြောမယ်။ အဲဒီစက်က နေ့စဉ်နှင့်အမျှ စီးနေတဲ့ မော်တော်ကား။ မော်
တော်ကားကို မနက်မိုးလင်းလာတာနဲ့ တစ်ပြိုင်နက် မော်တော်ကားရဲ့
စက်ကို ခလုတ်ကလေးနှိပ်ပြီးတော့ နှီးလိုက်လျှင် မော်တော်ကားစက်
နှီးတယ်။ စက်သေနေရာက စက်က ရှင်လာတယ်။ အသက်ဝင်လာတယ်။
လည်တယ်။ ပထမဦးဆုံး စက်နှီးတယ်။ စက်နှီးတဲ့အချိန်မှာ အလုပ်လုပ်
တယ်။ အဲဒီအချိန်မှာ လည်နေတဲ့နှုန်းက သူ့ဟာလေးနဲ့သူ စက်လည်ရုံး
လေးပဲ အလုပ်လုပ်ပေးတာ။ အဲဒီစက်လည်ရုံးလေး လုပ်ပေးတယ်ဆိုတဲ့
အဓိပ္ပာယ်က စက်ကလေးက အလုပ်လုပ်နေတယ်။ ရှင်နေတယ်လို့ ပြော
တာ။ အဲဒီအချိန်မှာ သူ့လည်နှုန်းနဲ့ သူ့ရဲ့စက်အားကို မော်တော်ကား
မောင်းတဲ့သူက သိတယ်။ အဲဒီတော့ သူ့ခြေထောက်လေးနဲ့ လီဘကို
နှင်းလိုက်တယ်။ လီဘနှင်းလိုက်တဲ့အခါကျတော့ မော်တော်ကားရဲ့ စက်

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

အရှင်က မြင့်လာတယ်။ အဲဒီမှာ စက်အရှင် မြင့်လာတာဟာ ရိုးရိုးလည် နေတဲ့အဆင့်တက် တစ်ဆင့်ပြီးတော့ လည်နှင့်မြန်လာတယ်။ ရိုးရိုးစက် လည်တုန်းက အချိန်ကလည်းပဲ စက်လည်နှင့်ကို သံဃါရလို ခေါ်ပါတယ်။ လိုဘလေး နှင့်လိုက်တဲ့အခါ အရှင်လေး ပြင်းပြင်းနဲ့ စက်က ပိုလည်လာ တော့ အဲဒီဟာကို အဘိသံဃါရ၍၊ အဲဒီတော့ တစ်ဆင့်နဲ့တစ်ဆင့် တူလား၊ မတူဘူး။ အဲဒီမှာ ဝင့်တစ်ခုနှင့်တစ်ခု၊ လည်နေတဲ့ဝင့်တွေမှာ ပါဝင် ဆောင်ရွက်နေတဲ့ စေတနာအားနဲ့ သံဃါရ၏လည်နှင့်တို့ တစ်ဆင့်နဲ့တစ်ဆင့် မြင့်လာတယ်။ အဲဒီအချက်ကို သိအောင်စဉ်းစား။

ဒီမော်တော်ကား မောင်းတဲ့သူက လိုဘန်းလိုက်တော့ အရှင် မြင့်လာပြီဆိုတာ သိတယ်။ အဲဒီအရှင်ဟာ ဟောဒီ မော်တော်ကားသီးတွေ ကို သယ်နိုင်လောက်တဲ့အရှင်ကို ရောက်ပြီလိုဆိုတော့ ဂိယာသွင်းတယ်။ ဂိယာသွင်းပြီးတော့ ဆက်ပြီး အရှင်မြင့်လိုက်တော့ မော်တော်ကားသီးတွေ လိမ့်တယ်။ လမ်းပေါ်မှာ ဘီးလိမ့်တယ်။ လမ်းပေါ်မှာ ဘီးလိမ့်ပြီဆိုလျှင် ကားကို အသုံးပြုတဲ့အလုပ်မှာ ဘီးလိမ့်ပြီဆိုလျှင် အလုပ်စဖြူ။ အလုပ်စဖြူ လည်ပြီဆိုတော့ စက်ကြီးရဲ့လည်နှင့်ဟာ ဘီးတွေသွားအောင်အထိ လည်တာ။ အဲဒီလိုလည်ပြီး မော်တော်ကားကြီး သွားတဲ့အခါကျတော့ ကမ္မာဝင့်။ အဟုတ်အလုပ်လုပ်တဲ့ သဘာဝကို အကောင်းအထည်ဖော်တာကို ကမ္မာဝင့်။ ကမ္မာစက်လည်တာ။ အဲဒီမှာ လည်တဲ့အခါကျတော့ စွဲဆော်တိုက်တွေန်းပေးတဲ့ စေတနာကြောင့် သံဃါရဆိုတဲ့ လည်နှင့်တွေက အလွန်ကို မြန်လာတယ်။ မူားလာတယ်။ အဲဒါကိုလည်း အဘိသံဃါရလို ခေါ်တယ်။ အဲဒီလို ဝင့်(ရ)ပါး လည်တဲ့အခါမှာ သူဟာနဲ့သူ၊ တစ်ဆင့်နဲ့တစ်ဆင့်

ပို၍ မြင့်မြင့်လာတာကိုသိမှ စေတနာ၏ စွဲဆော်တိုက်တွန်းပံ့ချင်း တစ်ဆင့်ထက်တစ်ဆင့် ပိုလာတာကို သိတယ်။ စေတနာက အလုပ်လုပ်တယ် လို့ဆိုတဲ့နေရာမှာ အခါ ဝင့်(၃)ပါးမှာ ဝိပါကဝ်မှာ တိုက်တွန်းတဲ့ စေတနာ၊ ကိုလေသဝင့်မှာ တိုက်တွန်းတဲ့ စေတနာ၊ ကမ္မဝင့်မှာ တိုက်တွန်းတဲ့ စေတနာ တစ်ခုနဲ့တစ်ခု စေတနာက တိုက်တွန်းလို့ လည်နေတဲ့အရှိန်ချင်း မတူဘူး။ မြင့်လာတယ်။

ဝင့် (၃)ပါးမှာ လည်အောင်လုပ်ပေးတဲ့ စေတနာရဲ့ စွမ်းအားချင်း မတူ၊ လည်ပံ့နှုန်း၊ လည်တဲ့နှုန်း၊ စက်လည်နှုန်းချင်းလည်း မတူဘူး။ အဲဒီ ဟာကို သေသေချာချာ နားလည်အောင်လုပ်။

အဲဒီမှာ တကယ်အလုပ်လုပ်တဲ့အချက်က မော်တော်ကားကြီး သည် လမ်းပေါ်တွင် တကယ်လိမ့်ပြီ။ အဲဒီမှာ အလုပ်က မော်တော်ကား မောင်းတဲ့အလုပ်။ အလုပ်ကို ကမ္မာ၊ သွားအောင်လုပ်တဲ့အလုပ် ကမ္မာ။ လမ်းပေါ်မှာ သွားနေတာ။ လမ်းကို ပါဉ်လို ပထ။ အဲဒီတော့ ကမ္မနဲ့ ပထနဲ့ တွဲလိုက်တော့ ကမ္မပထ။ ကမ္မပထဆိုတာ အလုပ်လုပ်တယ်။ လမ်းပေါ်မှာ မော်တော်ကား၊ သွားနေတာဟာ ကမ္မပထ။ အဟုတ်သွားပြီဆို တော့ ကမ္မပထမြောက်တယ်။ အလုပ်ဖြစ်တာကို ကမ္မပထမြောက်တယ်။ အဟုတ် မော်တော်ကားကြီး သွားနေလျှင် ကမ္မပထမြောက်ပြီ။

ကမ္မပထမြောက်တယ်ဆိုတာ အလုပ်လမ်းကြောင်းပေါ်မှာ အ ကောင်အထည် အဟုတ်ပေါ်သွားပြီ။ အဲဒီ ကမ္မပထမြောက်တယ်။ အဲဒီ ကမ္မပထမြောက်အောင် မော်တော်ကားကြီး သွားနေတာ။ ဘယ်သူက တွန်းပေးနေတာတွန်း၊ အင်ဂျင်က တွန်းပေးနေတာ။ တွန်းပေးနေတော့

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

အဲဒီစက် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်လာတာ၊ စက်ကိုနှီးတုန်းက စက်နှီးလာတာ တစ်ဆင့်၊ လီပာနင်းလိုက်လို့ အရှိန်တက်လာတာက တစ်ဆင့်၊ မော်တော်ကားကြီး လမ်းပေါ်ကို အဟုတ်သွားနေတာက တစ် ဆင့်။ (၃)ဆင့်။ တစ်ဆင့်နဲ့တစ်ဆင့် သွားပုံချင်းမတူ၊ စက်လည်ပုံချင်း မတူဘူး။ အဟုတ်လမ်းပေါ်မှာ ကားကြီးကလိမ့်သွားမှ ကမ္မပထမာက် တာ။ အဲဒီမှာ သေသေချာချာစဉ်းစား။ အဲဒီမော်တော်ကားကြီး အဟုတ် သွားနေတော့၊ အဲဒီ သွားနေတဲ့ မော်တော်ကားကြီးထဲမှာက အရှိန်တွေ ထွက်လာတယ်။ မော်တော်ကားကြီး ပြေးနေတော့ အရှိန်တွေထွက်တယ်။ အဲဒီအရှိန်က အလုပ်လုပ်လို့ ထွက်လာတာ။ အဲဒီအလုပ်ကို ကမ္မ။ အဲဒီ ကမ္မက ထွက်လာတဲ့အရှိန်ကို ကမ္မသတို့။ ကမ္မဆိုတဲ့အလုပ် မော်တော် ကားကြီးက ပြေးနေတယ်။ အဲဒီကမ္မဆိုတဲ့ အလုပ်လုပ်တော့ ကမ္မသတို့ ထွက်လာပါတယ်။ ကမ္မသတို့တွေက မော်တော်ကားကြီးရဲ့ ကိုယ်ထည်နှင့် စီးလာတဲ့လူတွေ အားလုံးပေါ်မှာ ဒီအရှိန် ပါပါတယ်။ အရှိန်က ကားကိုယ် ထည်ကြီးနဲ့ လူကိုယ်ထည်တွေမှာ ဝန်းရုံနေပါတယ်။

ကိုယ်ထည်ကြီးတွေကို ခန္ဓာဌာန်း။ အဲဒီခန္ဓာဌာန်းတဲ့ ခန္ဓာမှာ အရှိန်တွေ ရှုံးတယ်။ အဲဒီအရှိန်တွေဟာ ကမ္မသတို့၊ ကံစွမ်းအား။ အဲဒီကံစွမ်းအားတွေ တကယ်ရှိ တကယ်ဝန်းရုံနေတာ။ အဲဒီသဘာဝတွေ၊ အဲဒီကမ္မ သတို့တွေ က ခန္ဓာမှာ ဝန်းရုံနေတာ။

အဲဒီသဘာဝတွေ၊ အဲဒီစွမ်းအားတွေက ကံစွမ်းအား။ ကံစွမ်းအား ဘာကြောင့်ပေါ်လာတာတုန်း၊ အလုပ်လုပ်လို့၊ အလုပ်စွမ်းအား။ အဲဒီစွမ်း အားတွေ ဘယ်မှာတည်နေတုန်း၊ ခန္ဓာမှာ။ သဘာဝတရားတွေ အလုပ်

လုပ်တာ။ အဲဒီအလုပ်လုပ်နေတဲ့ သဘာဝတရားတွေမှာ ဝန်းရံနေတာ ကံစွမ်းအား။ အဲဒီ ကံစွမ်းအားတွေက ဒီကိုယ်၊ ဒီလက်၊ ဒီခြေ၊ ဒီခန္ဓာ၊ ရူပက္ခန္ဓာ၊ ပြီးတော့ ပါးစပ်က နှုတ်ကထွက်လာတာ ဝစီ၊ အဲဒီ ထွက်လာတဲ့အလုပ်တွေကို ဝစီကမ္မာ။ ပြီးတော့ ကာယကမ္မာ။ အဲဒါတွေ မနော ဝိညာက်ခေါ်တဲ့ အတွင်းစိတ်က ဦးဆောင်တယ်။ ဦးဆောင်တော့ အဲဒီ ဟာတွေက မနောကမ္မာ ဝစီကမ္မာ၊ ကာယကမ္မာ။ အလုပ်လုပ်တဲ့အခါ မနော ကံနဲ့ ဝစီကံ။ မနောကံနဲ့ ကာယကံ တွဲပြီးတော့ အလုပ်တွေ လုပ်နေတာ။ တစ်ခုထဲ မဟုတ်ဘူး။ ဝစီကံလုပ်လျှင် မနောကံ ပါတယ်။ ကာယကံလုပ်လျှင် မနောကံပါတယ်။ အဲဒီကံတွေက ကံစွမ်းအားတွေ ထုတ်တယ်။ အဲဒီ ကံစွမ်းအားတွေက ခန္ဓာဝါးပါးမှာ ဝန်းရံနေတယ်။

အဲဒီတော့ ဒီကံစွမ်းအားတွေက အမြဲတမ်း ဝန်းရံနေတယ်။ ဝန်းရံနေတော့ အဲဒီလို တွေးတိုင်း၊ ကြံ့တိုင်း၊ ပြောတိုင်း၊ လုပ်တိုင်း ကံစွမ်းအားတွေက ထွက်နေပါတယ်။ အဲဒီတော့ ကံစွမ်းအားတွေက အမြဲတမ်းတိုးနေတယ်။

အဲဒီကံစွမ်းအားတွေရှိတော့ အဲဒီဟာကို နားလည်အောင် ပြောရ မယ့်အချက်၊ အခုပြောတဲ့ အသံတွေ ကြားတယ်။ အဲဒီဟာ ကြားစိတ်။ အဲဒီမှာ သေသေချာချာ စဉ်းစား၊ အသံလှိုင်းတွေ လာတယ်။ နားကို အသံလှိုင်းတွေ ရှိက်တယ်။ အဲဒီအချိန်အခါမှာ ကြားသိစိတ် ဖြစ်တယ်။ အဲဒီမှာ ကြားသိစိတ်ကလေး အလုပ်လုပ်တဲ့အခါမှာ ဟောဒီ နားခေါ်တဲ့ အကြည်ရှုပေါ်မှာ ရပ်တည်တယ်။ အသံဆိုတဲ့ သွေအာရုံပေါ်မှာ မို့တယ်။ အကြည်ရှုပေါ်မှာ ရပ်တည်တယ်၊ အာရုံပေါ်မှာ မို့တယ်။ ပြီး

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

တော့မှ သူကိစ္စက ကြားကိစ္စကို လုပ်တယ်။ ဘယ်သူလုပ်တာတုန်း၊ စိတ်က လုပ်တယ်။ ကြားတာလေးကို သိအောင်လုပ်တဲ့ဟာကို ကြားသိစိတ်။ အဲဒီ ‘သိ’ဆိုတဲ့ သဘာဝလေးက နာမ်အား၊ နာမ်စွမ်းအား၊ နာမ်ဓာတ်။ အဲဒီနှစ်ခု ကွဲပြားအောင်လုပ်ပါ။ ထူးထူးမြားမြား သိအားပါပါတယ်။ အဲဒီ သိအားဆိုတဲ့ဟာလေးဟာ ရပ်တည်နေတဲ့ အကြည်ရှပ်နဲ့မိုတဲ့ အသံလှိုင်းတို့က ဒီမိုရာတည်ရာအဖြစ်နဲ့ ထောက်ပံ့တာပဲရှိတယ်။ အဟုတ်တကယ်ဖြစ်လာတဲ့ သိမှုနာမ်ဓာတ်ကလေးက ကံစွမ်းအားက ပေးတာ။ သိမှုနာမ်ဓာတ်ကို ကံစွမ်းအားက ပေးတာ။ အဲဒါကို နားလည်အောင်စဉ်းစား။ သိတယ်ဆိုတဲ့ နာမ်ဓာတ်။ အဲဒီနာမ်ဓာတ်ကလေး ဖြစ်အောင်ဘယ်သူကပေးတာတုန်း၊ ကံစွမ်းအား။ အဲဒီကံစွမ်းအားက ပြဿု၏ခန္ဓာမှာ ဝန်းရုံနေတယ်။ ဒီကံစွမ်းအားက သိဆိုတဲ့ ကြားသိတဲ့ ဝိယာကာဓာတ်ကလေးဖြစ်အောင် လုပ်ပေးပါတယ်။ ကံစွမ်းအားက အမြတ်များရှိနေတာ။ ကံစွမ်းအားက အမြတ်များလည်း ရှိနေတယ်။ သိဆိုသော နာမ်ဓာတ်ကလေး ထွက်လာအောင် ကံစွမ်းအားက လုပ်ပေးတယ်။ အဲဒီအချက်ကို ပိုင်ပိုင်နိုင်နိုင်သိအောင် စဉ်းစား။

အခုသိနေတဲ့ သဘောလေးဟာ ရှပ်တရားမဟုတ်ဘူး။ နာမ်တရား။ အဲဒီနာမ်တရားဆိုတာ ကံစွမ်းအားကမှ ထူတ်ပေးတာပါ။ အဲဒီကံစွမ်းအားက ခန္ဓာမှာရှိနေတာ။ အဲဒီတော့ အဲဒီ ကြားစိတ်ကလေးထဲမှာဖြစ်တဲ့ သိတဲ့နာမ်ဓာတ်ကလေးဖြစ်အောင် ကံစွမ်းအားကို သုံးရတယ်။ ကံစွမ်းအား၏ အသံး၊ ကံစွမ်းအား၏ အထူး၊ ကံစွမ်းအား ဝင်လာတာ ကာယကံ၊ ဝစ်ကံ၊ မနောကံဆိုတဲ့ ကံ(၃)ပါးနဲ့ ကမ္မဝန်းက ကမ္မစွမ်းအားတွေကို

ထုတ်ပေးနေတာ။ တိုး၍ တိုး၍ ဒီဝန်းရံနေတဲ့အားတွေက ရှိနေတာ။ သို့သော် ဒီအားကို ကြားသိစိတ်ကလေးက စွမ်းအားအဖြစ် သုံးလိုက် တယ်။ မြင်သိစိတ်ကလေးကလည်း ကံစွမ်းအားကို သုံးတယ်။ အနဲ့သိ စိတ်၊ အရသာသိစိတ်၊ အတွေသိစိတ်ကလေးတွေကလည်း ကံစွမ်းအားကို သုံးတယ်။ ကံစွမ်းအား အထောက်အပံ့ရမှ မြင်တယ်၊ မြင်သိဖြစ်တယ်၊ ကြားသိဖြစ်တယ်၊ အတွေသိဖြစ်တယ်၊ အနဲ့သိဖြစ်တယ်၊ အရသာသိဖြစ်တယ်။

ဒီအချက်ကို ပိုင်အောင်ကြည့်။ ကံစွမ်းအားဟာ ဒီကာယကံ ဝစီကံ၊ မနောကံခေါ်တဲ့ ကမ္မဝင့်က အမြတ်မံ့ ဖြည့်ပေးနေတော့ သုံးတဲ့ ဟာက ဘယ်သူက သုံးနေတာတုန်း၊ ပိုက်ဝင့် လည်တိုင်းလည်တိုင်း မြင်စိတ်တွေ၊ ကြားစိတ်တွေဖြစ်တယ်။ မြင်စိတ်တွေ၊ ကြားစိတ်တွေ ဖြစ် အောင် ကံစွမ်းအားက လုပ်ပေးနေတာ။ အဲဒီအချက်ကို ပိုင်အောင် ကြည့်။ အဲဒီတော့ ကံဟာ၊ ကမ္မသတ္တိဆိုတာဟာ တိုးပွားအောင်လည်း လုပ်ပေးနေတယ်၊ စဉ်ဆက်မပြတ်လည်း အသုံးပြုနေတယ်။ အသုံးပြု တော့ သိတဲ့ဓာတ်ကလေး ဖြစ်လာအောင် မြင်တာကိုသိ၊ ကြားတာကိုသိ၊ အနဲ့ကိုသိ၊ အရသာကိုသိ၊ အတွေကိုသိ။ အဲဒီ သိဆိုတဲ့ ဓာတ်အားလေးက နာမ်ဓာတ်အား။ အဲဒီနာမ်ဓာတ်အားဆိုတာ ရုပ်ကဖြစ်အောင် လုပ်ပေးတာ မဟုတ်ဘူး။ ကမ္မသတ္တိက ဖြစ်အောင်လုပ်ပေးတာ။

အခု စက်တွေ၊ ရေဒီယိုဖွင့်လျှင် အသံထွက်တယ်။ တို့ပြုဖွင့်လျှင် အရှုပ်မြင်တယ်။ အဲဒီစက်တွေ ဘယ်လောက်ကောင်းကောင်း အရှုပ် ဖြစ်အောင်၊ အသံဖြစ်အောင် လုပ်နိုင်တယ်။ အရှုပ်ကိုမြင်တဲ့ မြင်သိ၊

ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေ့အောင်)

အသကို သိတဲ့ ကြားသိ၊ အဲဒီနာမ်ဓာတ်ဖြစ်အောင် စက်နဲ့ မထုတ်နိုင်ဘူး။
ထုတ်နိုင်သည်၊ မထုတ်နိုင်သည်ကို သေချာညာက်နဲ့စဉ်းစား။ အဲဒီကျတော့
စက်နဲ့ မထုတ်နိုင်တာကို ကမ္မသတ္တိက ထုတ်ပေးတာ။ အဲဒီ ကမ္မသတ္တိက
ဒီခန္ဓာမှာပဲ ရှိနေတာ။ ကမ္မဝင့်မှာ အလုပ်လုပ်တဲ့ ကာယကံ၊ ဝိုကံ၊
မနောကံဆိုတဲ့ စေတနာသီရတွေက ကမ္မသတ္တိတွေ ထုတ်ပေးနေတာ။
အဲဒီကျတော့ ဝဋ်(၃)ပါးလည်ရာမှာ ကမ္မဝင့်က ကမ္မသတ္တိတွေ ထုတ်ပေး
နေတယ်။ ထုတ်ပေးတဲ့ ကမ္မသတ္တိတွေက ခန္ဓာမှာစုဝေးနေတယ်။ စုဝေး
နေတဲ့ အဲဒီကမ္မသတ္တိတွေက မြင်သိစိတ်၊ ကြားသိစိတ်၊ သိဆိုတဲ့ စွမ်း
အားကို ထပ်ပြီး ထောက်ပံ့ပေးတယ်။ သိဆိုတဲ့ စွမ်းအားက နာမ်စွမ်းအား။
အဲဒီ သိအားဆိုတာကို စက်နဲ့မထုတ်နိုင်ပါ။ သိဆိုတဲ့ ဓာတ်ကလေးကို
နားလည်အောင်လုပ်။ သိဆိုတဲ့ဓာတ်ကလေး ထွက်လာအောင် ကမ္မသတ္တိ
ကဗျာ လုပ်ပေးနိုင်တာ။ အဲဒီသဘောကို နားလည်မှာ ကမ္မသတ္တိရှိမ သိတာ။
ဒီနှစ်ခု ဆက်နေတာ။ အဲဒီတော့ စက်လည်တဲ့နေရာမှာ ကမ္မဝင့်က ကမ္မ
သတ္တိကို ထုတ်ပေးတာ။ ဝိပါဝင့်က ကမ္မသတ္တိကိုသုံးပြီးတော့ မြင်သိ၊
ကြားသိတွေဖြစ်အောင် လုပ်ပေးတာ။ အဲဒီစက်(၃)ခု လည်တဲ့ အဓိပ္ပာယ်
တစ်ခုအုန်းတစ်ခု ထောက်ပံ့နေသော စွမ်းအားတို့၏ ထောက်ပံ့ပုံအကြောင်း
ကို ပိုင်းပိုင်းခြားခြားသိမှ ဝဋ်(၃)ပါးလည်တာကို သိမှာပါ။ အခု ဒီအပိုင်းနဲ့
ဆက်နေတာ ကမ္မဝင့်နဲ့ ဝိပါကဝင့်။ ကမ္မဝင့်က ကံစွမ်းအား ထုတ်ပေး
တယ်။ ဝိပါကဝင့်က ကံစွမ်းအားကိုသုံး၍ မြင်သိစိတ်၊ သိစိတ်၊ သိအားကို
ထုတ်ပေးတာ။ သိအားဆိုတဲ့ သဘာဝတရားသည် ကံကထုတ်ပေးမှ ထွက်
တာ။ အဲဒီ သဘာဝတရားတွေကို တကယ်နားလည်အောင် အခု သင်ရပါ

တယ်။

အခု ဝန္တ(၃)ပါးခေါ်တဲ့ စက်(၃)ခု လည်တဲ့နေရာမှာ တတိယ မြောက်ဖြစ်တဲ့ ကမွေစက်က၊ ကမွေဝန်လည်လျှင် ကံစွမ်းအားတွေ ထွက် တယ်။ ကာယကံ၊ ဝစီကံ၊ မနောကံတွေ လည်နေတာကို ကမွေဝန်။ ကာယ ကံ၊ ဝစီကံ၊ မနောကံ (၃)ပါးစလုံး လုပ်တိုင်းလုပ်တိုင်း ကမွေသတ္တိ ထွက် နေတယ်။ အဲဒီ ကမွေသတ္တိတွေက ခန္ဓာမှာ ဝန်းရံနေတယ်။ အဲဒီ ဝန်းရံ နေတဲ့ ကမွေသတ္တိတွေရှိလို့ သိမိတ်ဖြစ်တာပါ။

အခု အသံတွေကြားလို့ သိနေတာ မိမိမှာ အဟူတ်ရှိတဲ့ ကမွေသတ္တိ တွေက အဟူတ်ထောက်ပံ့နေလို့ အဟူတ်ကြားနေတာ။ ကံရဲ့အလုပ်ဟာ တစ်ခါတလေမှ ထောက်ပံ့တာမဟုတ်ဘူး။ ကြားအောင် ထောက်ပံ့ပေးနေ တာ ကမွေသတ္တိ။ ကမွေသတ္တိက ကြားသိမိတ်ဖြစ်အောင် ထောက်ပံ့နေတာ။ ရေးတဲ့စာတွေ မြင်နေတာ မြင်သိမိတ်။ အဲဒီ မြင်သိမိတ်ဖြစ်အောင် ကမွေ သတ္တိက ထောက်ပံ့နေတာ။ အဲဒီ ကမွေသတ္တိသာ မရှိလျှင် သတ္တိပါဟာ ဒီ သိအားတွေ၊ မှတ်အားတွေ ဘာမှာမထွက်လာဘူး။ ဘယ်သူစွမ်းအားနဲ့ ထွက်နေတာတုန်း၊ ကမွေသတ္တိ။ အဲဒီ ကမွေသတ္တိက ဘယ်မှာ ဝန်းရံနေတာ တုန်း၊ ခန္ဓာကိုယ်မှာ။ ဘယ်နည်းနဲ့ သူတို့က ဝင်လာတာတုန်း၊ ကာယကံ၊ ဝစီကံ၊ မနောကံ(၃)ပါး လုပ်တိုင်းလုပ်တိုင်း ကမွေသတ္တိတွေက ထွက်လာပြီး တော့ ဒီခန္ဓာ(၂)ပါးမှာ ဝန်းရံနေတယ်၊ အမြှို့ရှိနေတယ်။ ရှိနေတော့ သူတို့က သိအား၊ မှတ်အား၊ ခံစားအားတွေကို သူတို့ပဲ လုပ်ပေးနေတာ။

အဲဒီစက်(၂)ခု၊ ကမွေစက်နဲ့ ပိုပါကစက် ဆက်နေတာကို သေသေ ချာချာ သဘောပေါက်အောင် စဉ်းစား။ စက်(၃)ခုမှာ အခု တတိယစက်နဲ့

ဆရာတီးပြီးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါ်ကစေ)

ပထမစက် လည်နေတဲ့သဘာဝမှာ ကံစွမ်းအားနဲ့လည်နေတာ။ ကမ္မစက် က ကံစွမ်းအား ထုတ်လုပ်တဲ့စက်။ ပိပါကစက်က ကံစွမ်းအားကို သုံးတဲ့ စက်။ ထုတ်တဲ့စက်နဲ့ သုံးတဲ့စက်။ အဲဒီတော့ ဒီဝါး(၃)ပါး လည်နေတာ ကိုပဲ ဘဝခေါ်ပါတယ်။ ဝါး(၃)ပါး လည်နေတာကိုပဲ ဘဝ။ အဲဒီဘဝနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို အခြေခံသဘာဝတွေ၊ စွမ်းအားတွေ အလုပ်လုပ်ပုံကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ဉာဏ်နှင့်ယဉ်၍ ဆင်ခြင်တတ်မှ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားခဲ့တဲ့ ဓမ္မဒေသနာ၏ အ ဓိပ္ပာယ်၊ ဘဝ၏အဓိပ္ပာယ်ကို သိမှာပါ။ အရေးပြီးနေတာ ဘဝ၏ အ ဓိပ္ပာယ်ကို တိကျမှန်ကန်စွာ စဉ်းစားနိုင်၊ ဆင်ခြင်နိုင်ဖို့ သိဖို့အတွက် ဒီ ပညာတွေကို သင်ယူနေပါတယ်။ အဲဒီဟာ ကိုယ်ကိုယ်တိုင် သဘောပေါက် အောင် စဉ်းစား။

ဘာအားပါလာတုန်း၊ ကံစွမ်းအား။ ကံစွမ်းအားဟာ အလုပ်က ထွက်လာတာ။ အလုပ်က ဘာအလုပ်တုန်း။ စိတ်အလုပ်၊ နှုတ်အလုပ်၊ ကိုယ်အလုပ်။ အဲဒီပညာတွေဟာ အခု ဗဟိုသုတေသနဖြစ်နဲ့ ရတာပါ။ ဒီ ဗဟိုသုတေသနဖြစ်နဲ့ ရထားတဲ့ ဓမ္မသဘာဝများ Theory ခေါ်ပါတယ်။ Theory ဆိုတာ ဝါး(၃)ပါး လည်ဖို့အတွက် အဲဒီလည်နေရတဲ့ အကြောင်း ကို ရှင်းပြွိုအတွက် ပညာရပ်၊ သဘောတရား၊ Theory။ အဲဒီ သဘော တရား၊ Theory ကိုမှ ပိုင်းပိုင်းခြားခြားမသိလျှင် ဒီပညာကို နားမလည် နိုင်ဘူး။ အခု ဒီကိစ္စတွေဟာ အခုလိုအချိန်မျိုးမှာသာလျှင် သင်ပေးနိုင်တာ။ အဲဒီတော့ သေသေချာချာ သဘောပေါက်အောင် ကိုယ်ပိုင်ဉာဏ်နဲ့ ထပ် တလဲလဲ ဝါး(၃)ပါး လည်ပုံအကြောင်း၊ ကမ္မသတို့ ထွက်ပုံအကြောင်း၊

ဝိပါကစက်က ကမ္မသတ္တိကို အသုံးပြုပုံ၊ သိစိတ်၊ မြင်သိစိတ်၊ ကြားသိစိတ်၊ အတွေသိစိတ်၊ အနှံသိစိတ်၊ အရသာသိစိတ်ဆိုတဲ့ မနော ဒ္ဓရမှာဖြစ်တဲ့ စိတ်တွေ၊ ပဋိရမှာ ဖြစ်တဲ့စိတ်တွေဟာ ကမ္မသတ္တိကြာင့် ဖြစ်တာကို သဘောပေါက်ရမည်။

စိတ်တိုင်းမှာ သိမှုသဘာဝ၊ ဝိဉာဏ်ဓရ၊ ပါတယ်။ အဲဒီဓရတ် ကို ဝိဉာဏ်ဓရခေါ်တယ်။ အဲဒီ ဝိဉာဏ်ဓရ၊ ဝိပါကဝိဉာဏ်များ သည် ကံစွမ်းအားကြောင့်ဖြစ်တာ၊ ကံစွမ်းအားသည် အကြောင်းတရား။ ဝိပါကဝိဉာဏ်လို့ ခေါ်ရတဲ့ မြင်သိ၊ ကြားသိတွေက အကျိုးတရား။ မြင်သိ ကြားသိတွေက အကျိုးတရား၊ ကံစွမ်းအားက အကြောင်းတရား။ အဲဒီ တော့ ကံစွမ်းအားနှင့် ဝိပါကနဲ့ ဆက်နေဖတယ်။ ကမ္မနှင့် ဝိပါကတို့ ဆက် နေတဲ့သဘော။ အဲဒီတွေဟာ ဉာဏ်နှင့်စဉ်းစားရမယ်။

ဒီပညာတွေကို အခုလို သင်ယူရပြီးလျှင် သေသေချာချာ အ မို့ပုယ်ပေါက်အောင် ကိုယ်ပိုင်ဉာဏ်ကိုသုံး၍ ထပ်တလဲလဲ စဉ်းစား။ စဉ်းစားနိုင်မှ အမို့ပုယ်ပေါက်၊ အမို့ပုယ်ပေါက်မှ ဘူရားရှင်ပေးသော ဓမ္မ၏အမို့ပုယ်ကို ဉာဏ်နှင့်ယုဉ်၍ ဆင်ခြင်တတ်မှာ။ ဒါမှ ဘဝခရီး လျှောက်ရာမှာ အသုံးမှန်၊ အနေမှန်မယ်။ အဲဒီတော့ ဘဝခရီးကို လျှောက် ရာမှာ မှန်မှန်ကန်ကန်လျှောက်နိုင်ဖို့ ဒီပညာတွေကို သင်ယူနေတာပါ။ အားလုံး ဒီပညာတွေကို သုံးပြီးတော့ အဆင့်မြင့်သောဘဝများကို တက် လှမ်းနိုင်ကြပါစေ။

သာဓာ၊ သာဓာ၊ သာဓာ။